

Krax Plaung Law

လား၏ နှောင်စ





Tix bawg dix, ka daux yaong tix
mu, koe cao yuh lai kih tix kaux.
Nawh koe law tix mu, pa kaux
“Rang” heue.

တစ်ခါတုန်းက တောရွာလေးတစ်ရွာမှာ
ဆားကုန်သည်တစ်ယောက်ရှိတယ်။

သူ့မှာ ‘ရနံ့’ လို့ခေါ်တဲ့ လားတစ်ကောင်ရှိတယ်။



Tix ngaix, cao yuh lai kih tang
kih piang law mai:
hu coh daux veng heue.

တစ်နေ့တော့ ကုန်သည်ကြီးဟာ မြို့မှာရောင်းဖို့
ဆားအိတ်တွေကို လားပေါ်တင်ပြီး သွားကြတယ်။



Krax hu nawh ka daux veng an,
yaox ti tiang rawm klawng pa
kied ting riang tix klawng heue.

အဲဒီမြို့ကိုသွားတဲ့လမ်းမှာ
အလွန်ရေစီးသန်တဲ့ ချောင်းတစ်ခုကို ဖြတ်ကူးရတယ်။



Mawh kheu rawm klawng an
kied ting riang, kiex ca koi hu
ngie heue. Mawh kheu nan, kih
viex nawh piang law
hoik ceh ka rawm uik heue.

အဲဒီချောင်းလေးဟာ ရေစီးသန်လို့ သူတို့ဟာ
ဖြေးဖြေးချင်း ကူးသွားရတယ်။ ဒါကြောင့် သယ်လာတဲ့
ဆားတွေအားလုံး အရည်ပျော်ကုန်တယ်။



Law hoek toi rawm mai baux hu
khawm chaong kraung viex tix
heue.

ဆားတွေအကုန်လုံး အရည်ပျော်သွားတဲ့အတွက်
ချောင်းတစ်ဖက် ကမ်းကိုရောက်သွားတဲ့အခါ
လားဟာ ပေါ့ပေါ့ပါးပါးနဲ့ သွားလို့ရသွားတယ်။



Mawh kheu hoik ceh kih daux
rawm, cao yuh lai kih kied meet
rhawm kah heue. Viang mawh
nan law an kied gauxrhawm
kheu chaong kraung heue.

ဆားတွေအရည်ပျော်သွားလို့
ကုန်သည်ကြီးက တအားစိတ်ညစ် သွားတယ်။
လားကတော့ ဝန်ပေါ့သွားလို့ ပျော်နေတယ်။



Mawh kheu cao yuh lai kih
tawng hoik som nai kih, nawh
dee viex keei hauk yung bawg
khaix heue.

ကုန်သည်ကြီးက ဆားသည်တာအဆင်မပြေဘူး
ဆိုတာသိသွားတော့၊ နောက်တစ်ကြိမ်မှာတော့
သိုးမွေးတွေ ရောင်းဖို့သည်လာတယ်။



Yam hoek ka rawm klawng, law
yuh ti koi hu awm bawg voe,
nawh keud ti sang kieh keei hauk
yung ceh ka rawm uik heue.

ချောင်းကိုရောက်တဲ့အခါမှာ လားကလည်း ခါတိုင်းလိုပဲထင်ပြီး
သိုးမွှေးတွေအကုန်လုံးရေစိုအောင် ပြေးပြေးပဲကူးတယ်။



Viang mawh nan, krax keud law
mai: pa yaox ti sipub ang lai awm
paox. Kheu keei hauk yung hoik
caux ka rawm tom nie, kied
sidaing cien tom ang nawh
lai pex chuh heue.

ဒါပေမယ့် ဒီတစ်ခေါက်တော့ သူထင်သလိုမဟုတ်တော့ဘူး။
သိုးမွေးတွေ အကုန်စီသွားတဲ့အတွက် အရမ်းကိုလေးသွားတယ်။



Yam an, law deeh doh keud ka phimap tix mai:
khyox khaw ka nawh ah nin, “Aux ang lai baox
yuh khaix in sax awx” mai: cu nghiet cao tix
heue. Khaix an, kiex gauxrhawm mai: ing daux
nyieux tix heue.

အဲဒီအချိန်မှာလားဟာ သူ့အမှားကိုမြင်လာပြီး “သခင် . .

ကျွန်တော် နောက်မလုပ်တော့ပါဘူး” လို့တောင်းပန်လိုက်တယ်။

အဲဒီအချိန်ကစပြီး သူ့သခင်ရဲ့စကားကို နားထောင်လိုက်တယ်။

သူတို့ နှစ်ယောက်လည်းပျော်ရွှင်စွာနဲ့ အိမ်ပြန်လာကြတယ်။





“ဝ” အမျိုးသားလူမှုရေးအသင်းမှ ရေးသားပြုစုသည်။

